



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန



မျိုးစေ့အရောင်းဆိုင် (လက်လီ/လက်ကား)
များအား စစ်ဆေးခြင်းနည်းလမ်းနှင့်
လမ်းညွှန်ချက်များ

မာတိကာ

၁	ဦးတည်ချက်	၁
၂	လမ်းညွှန်ချက်အသုံးပြုသူများ	၁
၃	မျိုးစေ့အရောင်းဆိုင်များ	၁
၄	မျိုးစေ့ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်း လမ်းညွှန်ချက်များ	၁
	၄.၁ မျိုးစေ့ဆိုင်များအားစစ်ဆေးပိုင်ခွင့်ရှိသူများ	၁
	၄.၂ စစ်ဆေးရမည့်ဒေသ	၂
	၄.၃ စစ်ဆေးရမည့်အကြိမ်	၂
	၄.၄ စစ်ဆေးရမည့် သီးနှံများနှင့် မျိုးများစာရင်း	၂
	၄.၅ မျိုးစေ့ဆိုင်များ၏အချက်အလက်များအားမှတ်တမ်းထားခြင်း	၂
	၄.၆ စစ်ဆေးရမည့်မျိုးစေ့ဆိုင်များရွေးချယ်ရမည့်စံနှုန်းများ	၃
	၄.၇ အန္တရာယ်ဖြစ်နိုင်သောအချက်များအပေါ်မူတည်၍မျိုးစေ့ အရောင်းဆိုင်များရွေးခြင်း	၃
	၄.၈ လက်လီနှင့် လက္ကာ မျိုးစေ့အရောင်းဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စစ်ဆေးရမည့်အချက်များ	၃
၅	မူရင်းမျိုးစေ့ထုတ်လုပ်သူ (သို့) မျိုးစေ့ဖြန့်ဖြူးသူအား စုံစမ်းရန်	၆
၆	မျိုးစေ့အရောင်းဆိုင်စစ်ဆေးချက်အစီရင်ခံစာ	၆
	၆.၁ မျိုးစေ့အရောင်းဆိုင်စစ်ဆေးချက်အစီရင်ခံစာ	၆
	၆.၂ ဆုံးဖြတ်ချက်(မျိုးစေ့ဆိုင်များမှပြန်လည်ပြုပြင်ရမည့် အချက်များနှင့်အကြံပြုချက်)	၆
	၆.၃ မျိုးစေ့အရောင်းဆိုင်များအား အစိမ်းရောင် မှတ်တမ်းစာရင်းသွင်းခြင်း	၈
	၆.၄ ပြစ်ဒဏ်များ	၉
၇	နောက်ဆက်တွဲ	
	၇.၁ မျိုးစေ့အရောင်းဆိုင်စစ်ဆေးခြင်းအစီရင်ခံစာပုံစံ။	၁၀
	၇.၂ စိုက်ပျိုးစစ်ဆေးရန်(သို့) မျိုးစေ့ခါတ်ခွဲခန်းပို့ရန် မျိုးစေ့နမူနာ ပေးပို့ရမည့်ပုံစံ။	၁၅
	၇.၃ မျိုးစေ့ပြန်လည်ထုပ်ပိုးရောင်းချသော ဆိုင်များအတွက် ငွေရပြေစာ	၁၆
	၇.၄ စိုက်ပျိုးစစ်ဆေးရန်အတွက်နမူနာယူရမည့်မျိုးစေ့အလေးချိန်	၁၇
	၇.၅ မျိုးစေ့အရောင်းဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းစဉ်များ၏ အဆင့်ဆင့်ဇယား	၁၈

၁။ ဦးတည်ချက်

ဤလမ်းညွှန်ချက်သည် မြန်မာနိုင်ငံ၏ မျိုးစေ့အရောင်းဆိုင်များ စစ်ဆေးရာတွင် အဆင့်ဆင့် လုပ်ဆောင်ရမည့်လုပ်ငန်းများကို အသေးစိတ်ဖော်ပြရန် ဦးတည်ပါသည်။ စစ်ဆေးရသည့် ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ၁။ မျိုးစေ့အညွှန်းနှင့် စာရွက်စာတမ်းများသည် မျိုးစေ့ဥပဒေ (၂၀၁၅) နှင့် လုပ်ထုံးလုပ်နည်းများ (၂၀၁၆) နှင့်ကိုက်ညီမှုရှိ/မရှိ သိရှိရန်
- ၂။ မျိုးစေ့များ၏အရည်အသွေးသည် အညွှန်းတွင်ဖော်ပြထားသည်နှင့် ကိုက်ညီမှု ရှိ/မရှိ (သို့) အနိမ့်ဆုံးသတ်မှတ်ထားသော မျိုးစေ့အရည်အသွေးနှင့် ကိုက်ညီမှု ရှိ/မရှိ သိရှိရန်
- ၃။ ရောင်းချနေသော မျိုးစေ့များသည် မျိုးစေ့အရည်အသွေး မပြည့်မီခြင်း (သို့) ဖော်ပြထားသော သတင်းအချက်အလက်များ မှားယွင်းသည်ဟု စစ်ဆေးတွေ့ရှိပါက မူရင်းမျိုးစေ့ ထုတ်လုပ် ရောင်းချသူအား စုံစမ်းသိရှိနိုင်ရန်တို့ဖြစ်ပါသည်။

ဤလမ်းညွှန်ချက်တွင် မျိုးစေ့အရောင်းဆိုင်များအား စစ်ဆေးခြင်း အစီရင်ခံစာ ရေးသားရမည့် ပုံစံ၊ ဆုံးဖြတ်ချက်ချခြင်းနှင့် မျိုးစေ့အရောင်းဆိုင်များမှ လိုအပ်ချက်များအရ ပြုလုပ်ပေးရမည့် အချက်များအား အကြံပြုချက်ပေးရန် ဖော်ပြထားပါသည်။ မျိုးစေ့စစ်ဆေးသူသည် ဤလမ်းညွှန်ချက်ကို အခြေခံ၍ မျိုးစေ့ဆိုင်များအား စစ်ဆေးခြင်း အစီရင်ခံစာကို ဖြည့်စွက်ရပါမည်။ အကြံပြုချက်များ အပေါ် အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဌာနခွဲမှ ဆုံးဖြတ်ချက် များ ချမှတ်ရမည် ဖြစ်ပါသည်။

၂။ လမ်းညွှန်ချက် အသုံးပြုသူများ

ဤလမ်းညွှန်ချက်သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မျိုးစေ့ဆိုင်များ အား စစ်ဆေးပိုင်ခွင့် အာဏာလွှဲအပ်ခံထားရသောသူများ ဖြစ်ပါသည်။

၃။ မျိုးစေ့အရောင်းဆိုင်များ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးများမှ တရားဝင် လုပ်ကိုင်ခွင့် ပေးထားသော လယ်ယာထွက် သီးနှံမျိုးစေ့၊ ပျိုးပင်ရောင်းချသည့် လက်လီ/ လက်ကားဆိုင်များ ပါဝင်ပါသည်။ မျိုးစေ့ဆိုင်များဆိုရာတွင် ပြည်ပမှတင်သွင်းခွင့် မှတ်ပုံတင်ထားသော မျိုးစေ့အရောင်းဆိုင် များလည်း ပါဝင်ပါသည်။

၄။ မျိုးစေ့ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်း လမ်းညွှန်ချက်များ

၄.၁ မျိုးစေ့ဆိုင်များအားစစ်ဆေးပိုင်ခွင့်ရှိသူများ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဌာနခွဲမှ ခန့်အပ်ထားသော မျိုးစေ့ဆိုင်များအား စစ်ဆေးပိုင်ခွင့် ရှိသူများဖြစ်ပါသည်။

၄.၂ စစ်ဆေးရမည့်ဒေသ

တိုင်း/ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မျိုးစေ့အရောင်းဆိုင်များအား ရွေးချယ်စစ်ဆေးရမည်။

၄.၃ စစ်ဆေးရမည့်အကြိမ်

တစ်နှစ်တစ်ကြိမ်စစ်ဆေးရမည်။ စစ်ဆေးရမည့်အချိန်သည် အဓိက စိုက်ပျိုးသည့် သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်အပေါ်မူတည်သည်။ အဓိကစိုက်ပျိုးသီးနှံ ရိတ်သိမ်းပြီး တစ်လအကြာတွင် စတင်စစ်ဆေးနိုင်ပြီး နောက်တစ်ကြိမ် မျိုးစေ့မချခင် အပြီးသတ် စစ်ဆေးရမည်။ အကယ်၍ မျိုးစေ့အရောင်းဆိုင်သည် အရည်အသွေးမပြည့်မီသော မျိုးစေ့များရောင်းချခြင်းနှင့် တရားမဝင်မျိုးများ ရောင်းချသည်ဟု သတင်းရရှိပါက အချိန်မရွေး စစ်ဆေးနိုင်သည်။

၄.၄ စစ်ဆေးရမည့် သီးနှံများနှင့် မျိုးများစာရင်း

မျိုးစေ့စစ်ဆေးသူသည် မြန်မာနိုင်ငံတွင် ရောင်းချခွင့်ပြုထားသော သီးနှံများနှင့် မျိုးများစာရင်းအား စုဆောင်းထားရမည်။ စိုက်ပျိုးခွင့်ပြုထားသော သီးနှံများနှင့် မျိုးများစာရင်းအား မြန်မာမျိုးစေ့ဝက်ဘ်ဆိုက် (<http://www.myanmarseedportal.gov.mm>) တွင်ဖော်ပြထားမည်ဖြစ်သည်။ မျိုးစေ့စစ်ဆေးသူသည် ခွင့်ပြုထားသောသီးနှံနှင့် မျိုးများစာရင်းအား print ထုတ်၍ လည်းကောင်း၊ ၎င်းစာရင်းအားကြည့်ရှုနိုင်သော ဖုန်းဖြင့်လည်းကောင်း မျိုးစေ့ဆိုင်များအား စစ်ဆေးရာတွင် ယူဆောင်သွားရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မျိုးစေ့ဆိုင်များမှ မျိုးစေ့နမူနာများအား ချက်ခြင်းစစ်ဆေးနိုင် မည်ဖြစ်သည်။ မျိုးစေ့မှတ်ပုံတင်ထားသော စာရင်းတွင် မပါဝင်သော သီးနှံများ၊ မျိုးများအား တရားမဝင်သီးနှံနှင့် မျိုးများအဖြစ် သတ်မှတ်မည်။

၄.၅ မျိုးစေ့ဆိုင်များ၏အချက်အလက်များအား မှတ်တမ်းထားခြင်း

မျိုးစေ့စစ်ဆေးသူသည် တစ်နှစ်လျှင်တစ်ကြိမ် မျိုးစေ့ဆိုင်များနှင့် ပတ်သက်သော အချက်အလက်များအား မြို့နယ်များမှတောင်းယူ၍ မှတ်တမ်းတင်ထားရမည်။ မျိုးစေ့ဆိုင်များ၏ အချက်အလက်များတွင် အောက်ဖော်ပြပါ အချက်အလက်များ ပါဝင်ရမည်။

ဇယား (၁)၊ တိုင်း/ပြည်နယ်အဆင့်တွင်ထားရှိရမည့် မျိုးစေ့ဆိုင်များနှင့်သက်ဆိုင်သော အချက်အလက်များ

မျိုးစေ့ဆိုင်အမည်	
လက်လီ/လက်ကားအရောင်းဆိုင်	
လိပ်စာ	
ဖုန်းနံပါတ်	
မျိုးစေ့/ပျိုးပင်ရောင်းချခွင့် လိုင်စင်နံပါတ်	
မျိုးစေ့သီးသန့်အရောင်းဆိုင် (သို့) ဓါတုပစ္စည်းများနှင့် တွဲရောင်းခြင်း	

၄.၆ စစ်ဆေးရမည့်မျိုးစေ့ဆိုင်များရွေးချယ်ရမည့်စံနှုန်းများ

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော မျိုးစေ့အရောင်းဆိုင်အားလုံးအား စစ်ဆေးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အန္တရာယ်ရှိနိုင်သော ဆိုင်များအား ဦးစားပေး စစ်ဆေးရမည်။ ဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိသောအချက်များအား Box (၁) တွင်ဖော်ပြ ထားသည်။

၄.၇ ဆုံးရှုံးမှုဖြစ်နိုင်ခြေရှိသောအချက်များအပေါ်မူတည်၍ မျိုးစေ့အရောင်းဆိုင်များ ရွေးခြင်း

ဇယား(၂)တွင် ဖော်ပြထားသော အချက်များမှ တစ်ချက်(သို့)တစ်ချက်ထက်ပို၍ အကျိုးဝင်သော ဆိုင်များအား ရွေးချယ်၍စစ်ဆေးရမည်။

ဇယား (၂)၊ မျိုးစေ့ဆိုင်များရွေးချယ်ရာတွင် စံထားရွေးချယ်ရမည့် အချက်များ

မျိုးစေ့ဆိုင်များရွေးချယ်ရာတွင် စံထားရမည့် အချက်အလက်	သတင်းအချက်အလက်ရရှိနိုင်သည့်နေရာ
အချက်(၁)၊ ယခင်က အရည်အသွေးမမှီသော မျိုးစေ့ရောင်းချဘူးခြင်း၊ တရားမဝင်သီးနှံ(သို့)မျိုးရောင်းချဘူးခြင်း (သို့)မျိုးစေ့ ဥပဒေမှ ချမှတ်ထားသော နည်းဥပဒေများနှင့် မကိုက်ညီခြင်း	<ul style="list-style-type: none"> • မျိုးစေ့နှင့်ပတ်သက်သော Hotline သတင်းအချက်များ • မျိုးစေ့ဌာနခွဲမှတ်တမ်းများ
အချက်(၂)၊ ပြီးခဲ့သော စိုက်ပျိုးရာသီတွင် ရောင်းချသော မျိုးစေ့သည် အရည်အသွေးမပြည့်မီဟု တောင်သူများမှ မှတ်ချက်ပြုထားသောဆိုင်များ	<ul style="list-style-type: none"> • ခရိုင်/မြို့နယ်များမှ သတင်းအချက်အလက်များ
အချက်(၃)၊ ပြီးခဲ့သော စိုက်ပျိုးရာသီတွင် မျိုးစေ့အတုများ ရောင်းချသော ဆိုင်များ	<ul style="list-style-type: none"> • မျိုးစေ့စစ်ဆေးခန်းများမှ မှတ်တမ်းများ
အချက်(၄)၊ နယ်စပ်ရှိ မြို့နယ်များမှအရောင်းဆိုင်များ	<ul style="list-style-type: none"> • လွန်ခဲ့သောရာသီမှစစ်ဆေးခဲ့သောမှတ်တမ်းများ

၄.၈ လက်လီနှင့် လက္ကာ မျိုးစေ့အရောင်းဆိုင် စစ်ဆေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စစ်ဆေးရမည့်အချက်များ

စစ်ဆေးသူသည် စစ်ဆေးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် မေးခွန်းမေးရန်၊ မျက်မြင် စစ်ဆေးရန်တို့အတွက် Box (1) တွင်ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ရပါမည်။

BOX 1. မျိုးစေ့ဆိုင်များစစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့် စစ်ဆေးရမည့် မေးခွန်းများ

- ၁။ မျိုးစေ့စစ်ဆေးမည့်ဆိုင်သို့ စစ်ဆေးသူ၏ ID ကဒ်ပါ ယူဆောင်သွားရမည်။
- ၂။ စစ်ဆေးရသည့် ရည်ရွယ်ချက်များကို ဆိုင်ရှင်အားအသိပေးပါ။
- ၃။ လိုအပ်ပါက မျိုးစေ့အိတ်များအား ဓာတ်ပုံရိုက်မည်ဖြစ်ကြောင်းနှင့် မျိုးစေ့များ၊ မျိုးစေ့အိတ်များအား နမူနာယူ စစ်ဆေးမည် ဖြစ်ကြောင်း အသိပေးပါ။
- ၄။ မြို့နယ်ရုံးများမှ ထုတ်ပေးထားသော မျိုးစေ့ရောင်းချခွင့်လိုင်စင်အား စစ်ဆေးပါ။ သက်တမ်း ကုန်/မကုန် စစ်ဆေးပါ။ (သို့) မျိုးစေ့ဌာနတွင် လိုင်စင်လျှောက်ထားဆဲ ဟုတ်/မဟုတ် စစ်ဆေးပါ။
- ၅။ မျိုးစေ့မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးပါ။
- ၆။ ဒေသမျိုးများ ရောင်းချခြင်းအား မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးပါ။
- ၇။ မျိုးစေ့သိုလှောင်သည့်နေရာအား စစ်ဆေးပါ။
- ၈။ မျိုးစေ့သိုလှောင်ရုံတွင် စစ်ဆေးရမည့်အချက်များ
 - (က) မျိုးစေ့များအား နေရောင်ခြည်တိုက်ရိုက် ကျရောက်ပါသလား။
 - (ခ) မျိုးစေ့အိတ်များအား မြေကြီးနှင့် တိုက်ရိုက်မထိတွေ့စေရန် စင်မြင့်ပေါ် တင်ထားသလား။
- ၉။ မျိုးစေ့အိတ်များအားစစ်ဆေးရန်
 - (က) မျိုးစေ့အိတ်ပေါ်တွင် လိုအပ်သော သတင်းအချက်အလက်များအား မြန်မာဘာသာဖြင့် ရိုက်နှိပ်ထား သလား။
 - (ခ) မျိုးစေ့အိတ်များပေါ်တွင် ဖော်ပြထားသော အချက်အလက်များသည် မျိုးစေ့ဥဒေတွင် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိပါသလား။ ယင်းအချက်အလက်များသည် မြန်မာဘာသာဖြင့် ဖော်ပြထားရမည်။ သို့မဟုတ် အနည်းဆုံး မျိုးစေ့ အိတ်ခွဲ၏ ရှေ့မျက်နှာစာတွင် အညွှန်းစာသားပါသော sticker ပါရှိရမည်။
 - (က) ကုန်သွယ်ခွန်အမှတ်တံဆိပ်
 - (ခ) မျိုးအမည်
 - (ဂ) မျိုးစေ့အလေးချိန်
 - (ဃ) မျိုးစေ့သက်တမ်းကုန်ဆုံးရက်
- ၁၀။ ကုန်ပစ္စည်းအစုအပုံအမှတ်/ Batch No. နှင့် ကုန်ပစ္စည်းဝယ်ယူထားမှုအား စစ်ဆေးခြင်း
 - (က) မျိုးစေ့ရောင်းချသည့်နေရာမှ ဝယ်ယူထားသော ပြေစာရှိပါသလား။
 - (ခ) မည်သည့်မျိုးစေ့ဆိုင်မှ ဝယ်ယူထားကြောင်း စစ်ဆေးပါ။ ဝယ်ယူခဲ့သည့်နေရာ၏ အသေးစိတ် လိပ်စာမေးပါ။
 - (ဂ) တရားဝင်ဝယ်ယူထားသလား။
 - (ဃ) မျိုးစေ့တင်သွင်းခွင့် စာရွက်စာတမ်းများအား စစ်ဆေးပါ။ တရားဝင် တင်သွင်းခွင့်ရှိပါသလား။

၁၁။ မျိုးစေ့ရောင်းချသူသည် ပြန်လည်ထုပ်ပိုး၍ရောင်းချပါသလား။ အကယ်၍ ပြန်လည်ထုပ်ပိုး၍ ရောင်းချပါက မျိုးစေ့အိတ်များအား စစ်ဆေးပါ။

(က) မျိုးစေ့အိတ်များသည် မျိုးရောနှိုင်းမှုကို ရှောင်ရှားနိုင်ပါသလား။

(ခ) မျိုးစေ့အိတ်ခွဲပေါ်တွင် ကုန်သွယ်ခွန်အမှတ်တံဆိပ်၊ မျိုးကွဲအမည်၊ မျိုးစေ့အလေးချိန် နှင့် မျိုးစေ့သက်တမ်း ကုန်ဆုံးရက်များ ပါပါသလား။

(ဂ) ပြန်လည်ထုပ်ပိုးထားသော မျိုးစေ့အိတ်များရောင်းချရာတွင် သီးနှံအမည်၊ မျိုးကွဲအမည်နှင့် ကုန်ပစ္စည်း အစုအပုံ နံပါတ်များအား အရောင်းပြေစာ ပေါ်တွင်ဖော်ပြထားပါသလား (နောက်ဆက်တွဲ ၇.၃ အား ကြည့်ရန်။)

၁၂။ မျက်မြင်စစ်ဆေးခြင်းနှင့်စာရွက်စာတမ်းများအား စစ်ဆေးခြင်းဖြင့်မျိုးစေ့ အရောင်းဆိုင်များအား စစ်ဆေးရန် လုံလောက်ပါသည်။ သို့ရာတွင် မျိုးစေ့ဆိုင်အား စစ်ဆေးစဉ်အတွင်း အောက်ပါအချက်များအတိုင်း မသင်္ကာစရာ အချက်များတွေ့ရှိပါက စစ်ဆေးရန်အတွက် မျိုးစေ့နမူနာယူရန် လိုအပ်ပါသည်။

(က) မခွဲခြားနိုင်သောမျိုးစေ့ (မျိုးစေ့နမူနာအား သတ်မှတ်ထားသော မျိုးစေ့ခါတ်ခွဲခန်းပို့ရန်)

(ခ) မျိုးရောမှု (မျိုးစေ့နမူနာအား စိုက်ပျိုးစစ်ဆေးရန် သတ်မှတ်ထားသည့်ဌာနသို့ပို့ရန်)

(ဂ) မျိုးစေ့အိတ်တွင် မျိုးမမှန်ခြင်း (သို့) တရားဝင်မှတ်ပုံမတင်ထားသော မျိုးစေ့များ (မျိုးစေ့ နမူနာအား စိုက်ပျိုး စစ်ဆေးရန် သတ်မှတ်ထားသည့် ဌာနသို့ပို့ရန်)

(ဃ) မျိုးစေ့အိတ်ပေါ်တွင် အခြေခံလိုအပ်သော မျိုးစေ့ဆိုင်ရာ သတင်းအချက် အလက် များမပါခြင်း (သက်သေအဖြစ် ခါတ်ပုံရိုက်ယူရန်)

၁၃။ အထက်ပါအချက်များ တွေ့ရှိပါက နောက်ဆက်တွဲ ၇.၄ တွင် ဖော်ပြထားသည့်အတိုင်း မျိုးစေ့နမူနာများ ယူရပါမည်။

၁၄။ မျိုးစေ့နမူနာများအား သတ်မှတ်ထားသော မျိုးစေ့စိုက်ပျိုးစစ်ဆေးမည့် ဌာန (သို့) မျိုးစေ့ ခါတ်ခွဲခန်း (သို့) ၎င်း ဌာန (၂)ခုလုံးသို့ နောက်ဆက်တွဲ ပုံစံ ၇.၂ နှင့်အတူ ပို့၍ မျိုးစေ့သန့်စင် မှုအား စစ်ဆေးရန်၊ အကယ်၍ မျိုးစေ့ အရောင်းဆိုင်သည် မျိုးစေ့ထုတ် လုပ်ငန်းတွင် မပါဝင်ဘဲ တဆင့်ခံ မျိုးစေ့ ပြန်လည်ရောင်းချသူသာဖြစ်ပါက မူရင်း မျိုးစေ့ထုတ်လုပ်သူသည် မျိုးစေ့သန့်စင်မှုအတွက် တာဝန်ရှိပါသည်။ မျိုးစေ့နမူနာ ရလဒ်အား မျိုးစေ့စိုက်ပျိုး စစ်ဆေးသည့် နေရာနှင့် မျိုးစေ့ခါတ်ခွဲခန်းတို့မှ သီးခြားစီ တောင်းယူပါ။

၁၅။ စစ်ဆေးခြင်းပြီးဆုံးပါက မျိုးစေ့အရောင်းဆိုင်စစ်ဆေးပြီးကြောင်း စာရွက်စာတမ်းအား မျိုးစေ့ဆိုင်ရှင်သို့ မှတ်တမ်း ထားရန်ပေးခဲ့ရမည်။

၅။ မူရင်းမျိုးစေ့ထုတ်လုပ်သူ (သို့) မျိုးစေ့ဖြန့်ဖြူးသူအား စုံစမ်းရန်

အကယ်၍ မျိုးစေ့ရောင်းချသူသည် မျိုးစေ့ထုတ်လုပ်ငန်းတွင် မပါဝင်ဘဲ တဆင့်ခံ ပြန်လည် ရောင်းချသူသာဖြစ်ပါက မူရင်းမျိုးစေ့ရောင်းချသူသည် မျိုးစေ့စစ်ဆေးချက် ရလဒ်အတွက် တာဝန်ရှိ ပါသည်။

၆။ မျိုးစေ့အရောင်းဆိုင်စစ်ဆေးချက်အစီရင်ခံစာ

၆.၁ မျိုးစေ့အရောင်းဆိုင်စစ်ဆေးချက်အစီရင်ခံစာ

ဤအစီရင်ခံစာအား မျိုးစေ့အရောင်းဆိုင်ကို စစ်ဆေးနေချိန်တွင်ဖြည့်ရမည်။ အပြီးသတ် အစီရင်ခံစာအား စစ်ဆေးပြီးသည်မှ ရက်ပေါင်း(၆၀)အတွင်း ဖြည့်ရမည်။ အပြီးသတ် အစီရင်ခံစာအား မျိုးစေ့ဆိုင်ပိုင်ရှင်အားပေးပြီး မိတ္တူကို ရုံးလက်ခံအတွက် သိမ်းဆည်း ထားရမည်။ အစီရင်ခံစာပုံစံအား နောက်ဆက်တွဲ(၇.၁) တွင် ဖော်ပြထားပါသည်။

၆.၂ ဆုံးဖြတ်ချက် (မျိုးစေ့ဆိုင်များမှပြန်လည်ပြုပြင်ရမည့်အချက်များနှင့်အကြံပြုချက်)

မျိုးစေ့အရောင်းဆိုင်များအား ဆုံးဖြတ်ချက်ချရန် ဇယား(၃)အား အသုံးပြု စစ်ဆေးရမည်။ ၎င်းကို မျိုးစေ့အရောင်းဆိုင်စစ်ဆေးခြင်း အစီရင်ခံစာ အပိုင်း(ခ) တွင် ဖော်ပြထားပါသည် (နောက်ဆက်တွဲ (၇.၁))။

ဇယား (၃) မျိုးစေ့အရောင်းဆိုင်များလိုက်နာရန် လိုအပ်ချက်နှင့် လုပ်ဆောင်ရန် အကြံပြုချက်များ နှင့်ထောက်ခံချက်

မျိုးစေ့ဆိုင်အခြေအနေ	လိုအပ်ချက်	ပြန်လည်လုပ်ဆောင်ရမည့်အချက်နှင့် အကြံပြုချက်များ
မျိုးစေ့ဆိုင်၌ မျိုးစေ့(သို့) ပျိုးပင်အရောင်းလိုင်စင် ရှိပါသလား။	မှတ်ပုံတင်ခြင်း (သို့) လိုင်စင် လိုအပ်သည်။	မရှိပါက မျိုးစေ့ဆိုင်မှတ်ပုံတင်ခြင်း အတွက် (၆)လစောင့်ပါ။နောက်တစ်ကြိမ် တွင်ထပ်မံ စစ်ဆေးပါ။ ဒုတိယအကြိမ်တွင် မှတ်ပုံတင် ပြီး/မပြီး ထပ်မံစစ်ဆေးပါ။ အကယ်၍ မှတ်ပုံတင် ခြင်း မရှိသေးပါက မျိုးစေ့ဥပဒေတွင် ပါရှိသော လုပ်ထုံး လုပ်နည်းများအတိုင်း လုပ်ဆောင်ပါ။
မျိုးအရောင်းလိုင်စင်ရှိပါ သလား။	မှတ်ပုံမတင်ထားသော မျိုးများအားရောင်းချ ခွင့် မပြု။	၂၀၁၅ ခုနှစ် မျိုးစေ့ဥပဒေနှင့် ၂၀၁၆ ခုနှစ် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အတိုင်း အရေးယူရန် မျိုးစေ့ဌာနအား အကြောင်းကြားပါ။
မျိုးစေ့ထည့်ထားသော ပစ္စည်း များအား မြေပြင်မှ ခွာ၍ အမြင့် ပေါ်တွင်တင် ထားပါသလား။	မျိုးစေ့ဆိုင်များသည် မျိုးစေ့ အိတ်များအား မြေပြင်နှင့် ခွာ၍ အမြင့်တွင် တင်ထား ရမည်။	မထားပါက မြေပြင်နှင့်ခွာ၍ အမြင့်တွင် တင်ထားရန်(၃)လအချိန်ပေးပါ။ထိုအချက် အားနောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပါ။

<p>မျိုးစေ့အိတ်များအား တိုက်ရိုက် နေရောင်ခြည် ကျရောက်ပါ သလား။</p>	<p>မျိုးစေ့အိတ်များအား နေ ရောင်ခြည် တိုက်ရိုက် မကျ ရောက်စေရ။ ဖုံးအုပ်ထား ရမည်။</p>	<p>မထားပါကမျိုးစေ့အိတ်များအားနေရောင် ခြည် တိုက်ရိုက်မကျရောက်စေရေး စီမံရန်အတွက် (၃)လ အချိန်ပေးပါ။</p>
<p>မျိုးစေ့အိတ်များပေါ်တွင် အညွှန်း စာသားများအား မြန်မာဘာသာ နှင့် ရေးသားပါသလား။</p>	<p>မျိုးစေ့အိတ်များပေါ် တွင် မြန်မာစာဖြင့် ရေးသားရ မည်။</p>	<p>မရှိပါက နောက်ဆက်တွဲ (၄.၈) တွင် ဖော်ပြထား သည့်အတိုင်း မြန်မာစာဖြင့် အညွှန်းရေးသား ရန်အတွက် မျိုးစေ့ အိတ်ခွဲအသစ် ပြုလုပ်ရန် (သို့) sticker ကပ်ရန် (၆)လ အချိန်ပေးပါ။ နောက် တစ်ကြိမ် ထပ်မံစစ်ဆေးပါ။ အကယ်၍ ဒုတိယ အကြိမ် ထပ်မံမလိုက်နာပါက မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူပါ။</p>
<p>မျိုးစေ့အိတ်ပေါ်တွင် အောက် ဖော်ပြပါ အချက်များပါရှိပါ သလား။</p> <ul style="list-style-type: none"> • ကုန်သွယ်အမှတ်တံဆိပ် • မျိုးအမည်၊ • မျိုးစေ့ပမာဏနှင့် အလေးချိန် • သက်တမ်းကုန်ရက် 	<p>မျိုးစေ့အိတ်ပေါ်တွင် ပါရှိ ရမည်။ ဝယ်ယူသော စာရွက် စာတမ်းများတွင် လည်း ပါ/မပါစစ်ဆေး ရမည်။</p>	<p>မပါရှိပါက မျိုးစေ့အိတ်ခွဲအသစ်တွင် ပါရှိရန် (၆) လ စောင့်ပါ။ နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပါ။ ဒုတိယအကြိမ် စစ်ဆေးရာတွင် လည်း လိုက်နာမှုမရှိပါက မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ပါ။</p>
<p>တရားဝင် မျိုးစေ့ရောင်းချ သည့် ဆိုင်များမှ ဝယ်ယူ၍ တဆင့်ခံ ပြန်လည်ရောင်းချ ပါသလား။ မျိုးစေ့ဆိုင်မှ ဝယ်ယူထားသော အထောက် အထား ရှိပါသလား။</p>	<p>ရှိကိုရှိရမည်။ အကယ်၍ မရှိ ပါက မေးမြန်း စစ်ဆေး ရမည်။</p>	<p>မရှိပါက တရားဝင်မျိုးစေ့ထုတ်လုပ်သူ များထံမှ ဝယ်ရောင်းရန်နှင့် ဝယ်ယူထားသည့် သက်သေ အားသိမ်းထားရမည်။ နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပါ။ ညွှန်ကြားချက်အား မလိုက်နာ ပါက မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်အကြံပြုပါ။</p>
<p>မျိုးစေ့ဆိုင်သည် ပြန်လည်ထုပ်ပိုး ၍ ရောင်းချပါသလား။ ထုပ်ပိုး စဉ် မျိုးရောမှုကို ရှောင်ရှားနိုင်ပါ သလား။</p>	<p>မျိုးစေ့အား ပြန်လည် ထုပ်ပိုး စဉ်အတွင်း မျိုးရောမှုမရှိ စေရေး ဆောင် ရွက်ရမည်။</p>	<p>ပြန်လည် ထုပ်ပိုးစဉ်အတွင်း မျိုးရောမှုမရှိ စေရေး အကြံပေးပါ။</p>
<p>မျိုးစေ့ အိတ်ခွဲများ ပေါ်တွင် ဇယား(၁)တွင် ပြဋ္ဌာန်းထား သည့် အချက်အလက်များအား ဖော်ပြ ထားပါသလား (သို့) မျိုးစေ့ အရောင်းပြေစာတွင် သီးနှံအမည်၊မျိုးကွဲ အမည်နှင့် အစုအပုံ နံပါတ်များ ရေးထား ပါသလား။</p>	<p>မူရင်းမျိုးစေ့ ဖြန့်ဝေသူအား သိရှိရန်အရေးကြီးပါသည်။</p>	<p>ပြေစာတွင် ဖော်ပြရန် (သို့) ထပ်မံခွဲထုတ် သည့် မျိုးစေ့အိတ်များ အသစ်ပြုလုပ်ရန် (၆) လ စောင့်ပါ။</p>

၆.၃ မျိုးစေ့အရောင်းဆိုင်များအား အစိမ်းရောင်မှတ်တမ်း စာရင်းသွင်းခြင်း

စစ်ဆေးသူသည် မျိုးစေ့ဆိုင် စစ်ဆေးချက်များအစီရင်ခံစာအား အနှစ်ချုပ်၍ မျိုးစေ့ဆိုင်များအား အဆင့် (၃) ဆင့်ဖြင့်ခွဲခြားနိုင်ရန် အနှစ်ချုပ်ဇယား (၄) တွင် ဖြည့်စွက်ပေးရမည်။ မျိုးစေ့စစ်ဆေးရေးမှူးများသည် အစီရင်ခံစာတွင် ဖော်ပြထားသော မျိုးစေ့ဆိုင်အား မည်သည့်အဆင့်တွင် ပါဝင်သင့်သည်ကို ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုမည့် အမှတ်ပေးရမှတ်များအား ထပ်ထည့်ရမည်။ လက်ကားမျိုးစေ့လုပ်ငန်း ဆိုင်ရှင်များသာ မျိုးစေ့များ ပြန်လည် ထုပ်ပိုးရောင်းချခွင့်အား ခွင့်ပြုထားသည်။ ပူးတွဲ ဇယား (၇.၃) တွင်ဖော်ပြထားသော လက်လီ ပြန်လည်ထုပ်ပိုးရောင်းချထားသော အရောင်းလက်ခံပြေစာအား ဆောင်ရွက်ထားရှိရမည်။

ဇယား(၄)မျိုးစေ့ဆိုင်များအား အဆင့်သတ်မှတ်ရန်အတွက် ဆုံးဖြတ်ရမည့်အချက်များ (လက်လီ/လက်ကားဆိုင်များအတွက် ကွဲလွဲချက်များ ရှိနိုင်သည်။)

မျိုးစေ့ဆိုင်များမှလိုအပ်ချက်များ	သတ်မှတ်ထားသည့် မျိုးစေ့ဆိုင်များ	ညံ့ (*) ပေးရန်	သင့် (*) ပေးရန်	ကောင်း (*) ပေးရန်
မျိုးစေ့မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ရှိမှု	လက်လီ/လက်ကား	Red	Yellow	Green
မျိုးစေ့အိတ်ပေါ်တွင်အညွှန်းစာသားပါရှိမှု	လက်လီ/လက်ကား	Red	Yellow	Green
မျိုးစေ့ဝယ်ယူသည့် အထောက်အထား နှင့် တရားဝင် ဆိုင်များမှ ဝယ်ယူမှု	လက်လီ/လက်ကား	Red	Yellow	Green
ပြန်လည်ထုပ်ပိုးမှုအရည်အသွေး	လက်ကား	Red	Yellow	Green

* အစိမ်းရောင် ရရှိသောမျိုးစေ့အရောင်းဆိုင်များ
 အဓိကလိုအပ်ချက်များ ပြည့်စုံသော မျိုးစေ့အရောင်းဆိုင်ဖြစ်သည်။ ထိုဆိုင်များအား အရည်အချင်း ပြည့်မီသောမျိုးစေ့အရောင်းဆိုင်အဖြစ်သတ်မှတ်၍ ဆုအဖြစ် အစိမ်းရောင်ကဒ် ပေးအပ်မည်။ အစိမ်းရောင်ကဒ်ရရှိသော မျိုးစေ့အရောင်းဆိုင်သည် စစ်ဆေးခြင်း မှ (၂) နှစ် ကင်းလွတ်ခွင့် ရှိသည်။

* အဝါရောင် ရရှိသော မျိုးစေ့အရောင်း ဆိုင်များ (အဝါရောင်တွင် စာရင်းသွင်းရန်)
လိုအပ်ချက်အချို့သာ ပြည့်စုံသောဆိုင်ဖြစ်သည်။ လိုအပ်ချက်များ ပြည့်မီစေရန် ထပ်မံ ကြိုးစား
ရမည်။ နောက်ထပ်စစ်ဆေးရန်လိုအပ်သည်။

* အနီရောင် ရရှိသောမျိုးစေ့အရောင်းဆိုင်များ
အဓိကလိုအပ်ချက်အားလုံး မပြည့်စုံသော ဆိုင်ဖြစ်သည်။ လိုအပ်ချက်များ ပြည့်မီစေရန် ဆောင်ရွက်
ရမည်။ ထိုဆိုင်များအား ကြပ်ကြပ်မတ်မတ်ဖြင့် အကြိမ်ကြိမ်စစ်ဆေး၍ ဆိုင်အခြေအနေ
တိုးတက်လာသည်အထိ ဆောင်ရွက်ရမည်။

၆.၄ ပြစ်ဒဏ်များ

စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲသည် မျိုးစေ့ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင်
မျိုးစေ့ဥပဒေ (၂၀၁၅) နှင့် မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ (၂၀၁၆) အတိုင်း မလိုက်
နာဘဲ ပျက်ကွက်ခြင်းများရှိပါက ပြစ်ဒဏ်များ သတ်မှတ် နိုင်သည်။

- ၇ နောက်ဆက်တွဲ
- ၇.၁ မျိုးစေ့အရောင်းဆိုင်စစ်ဆေးခြင်းအစီရင်ခံစာပုံစံ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ
မျိုးစေ့အရောင်းဆိုင် စစ်ဆေးခြင်း အစီရင်ခံစာ

အပိုင်း (က)။ မျိုးစေ့ဆိုင်စစ်ဆေးခြင်း အခြေခံအချက်အလက်များ

- မျိုးစေ့ဆိုင်အမည် -----
- ဆိုင်ရှင်အမည် -----
- ဆိုင်လိပ်စာ -----
- ဖုန်းနံပါတ် -----
- မျိုးစေ့နှင့် ပျိုးပင်လိုင်စင်နံပါတ် -----
- စစ်ဆေးရက် -----
- စစ်ဆေးသူအမည် -----

အခြေအနေ/အချက်အလက်များ	ရမှတ်	ရမှတ်များအား ရှင်းလင်းချက်	ပြန်လည်လုပ်ဆောင်ရန် အကြံပြုချက်များ
မျိုးစေ့နှင့် ပျိုးပင်လိုင်စင်ရှိပါသလား။	၅	၁- လိုင်စင်မရှိ ၂- လိုင်စင်လျှောက်ထားဆဲ/ စောင့်ဆိုင်း ၅- လိုင်စင်ရှိ	
မျိုးစေ့ထုပ်များအား စင်ပေါ်တင်၍ မြေကြီးမှခွာထားပါသလား။	၄	၁- မျိုးစေ့များအားလုံးမြေကြီးပေါ်တွင် စုပုံထားခြင်း ၂- တချို့တဝက်သာ စင်ပေါ်တွင် တင်ထားခြင်း ၄- မျိုးစေ့များအားစင်ပေါ်တွင်ထားရှိခြင်း	

မျိုးစေ့အိတ်များအား တိုက်ရိုက်နေရောင်ခြည် ကျသလား။	၂	၁- ရှိ ၂- မရှိ	
လိုအပ်သော အချက်အလက်များအား မျိုးစေ့ အိတ်ပေါ်တွင် ကုန်သွယ် အမှတ်တံဆိပ်၊ မျိုးအမည်၊မျိုးစေ့အလေး ချိန်နှင့် သက်တမ်း ကုန်ဆုံးရက်များအား မြန်မာဘာသာဖြင့် ရေးထားပါသလား။	၃	၁- သတင်းအချက်အလက် အားလုံး နိုင်ငံခြားဘာသာ ဖြင့်ဖော်ပြထားခြင်း ၂-အချို့သတင်းအချက် အလက်များသာမြန်မာ ဘာသာဖြင့်ဖော်ပြခြင်း ၃- သတင်းအချက်အလက် အားလုံးမြန်မာဘာသာ ဖြင့် ဖော်ပြထားခြင်း	
(က) မျိုးစေ့အိတ်ပေါ်တွင်ကုန်သွယ် အမှတ်တံဆိပ်ပါသလား။	၄	၁- မရှိ ၄- ရှိ	
(ခ) မျိုးနာမည်ပါသလား။	၄	၁- မရှိ ၄- ရှိ	
(ဂ) မျိုးစေ့ပမာဏနှင့်အလေးချိန်ပါ သလား။	၄	၁- မရှိ ၄- ရှိ	
(ဃ) သက်တမ်းကုန်ဆုံးရက်ပါသလား။	၄	၁- မရှိ ၄- ရှိ	
မျိုးစေ့အိတ်ပေါ်တွင် သုံးစွဲရန် အညွှန်းပါသလား။	၃	၁- မရှိ ၂- သုံးစွဲရန်အညွှန်း တစ်စိတ် တစ်ပိုင်းသာဖော်ပြထား ခြင်း ၃- သုံးစွဲရန်အညွှန်းအသေး စိတ်အား ဖော်ပြထားခြင်း	
မျိုးစေ့အရည်အသွေးအတွက် အာမခံပါသလား။	၃	၁- မရှိ ၃- ရှိ	
မျိုးစေ့အပင်ပေါက်ရာခိုင်နှုန်းပါသလား။	၃	၁- မရှိ ၃- ရှိ	

မျိုးစေ့အစိုဓါတ်ရာခိုင်နှုန်းပါသလား။	၃	၁- မရှိ ၃- ရှိ	
မျိုးစေ့အရောင်းဆိုင်မှ မျိုးစေ့ဝယ်ယူထားကြောင်း သက်သေခံရှိပါသလား။	၃	၁- မရှိ ၂- တချို့ ပြေစာများ ပျောက် နေသော်လည်း ဆိုင်ရှင်မှ ပြေစာများ လက်ခံရရှိခဲ့ကြောင်း သေချာခြင်း ၃- ပြေစာများအားလုံး စုံလင်စွာ ရှိ	
မျိုးစေ့အရောင်းဆိုင်တွင်မျိုးစေ့တင်သွင်းခွင့် အထောက်အထားများရှိသလား။	၄	၁- မရှိ ၃- ဆောင်ရွက်ဆဲ ၄- ရှိ	
တရားဝင် မျိုးစေ့ကုမ္ပဏီများမှ တင်သွင်းရောင်းချသလား။	၄	၁- မရှိ ၄- ရှိ	
ရောင်းချနေသော မျိုးစေ့များအားလုံးကို မှတ်ပုံတင်ထားခြင်းရှိပါသလား။	၅	၅- ရှိ ၁- တချို့မျိုးများ မှတ်ပုံတင်ထားခြင်းမရှိ -၂ မှတ်နှုတ်ပါ - မျိုးစေ့အားလုံးမှတ်ပုံတင်ထားခြင်းမရှိ (ပေးထားသောအမှတ်များ မှ ၂မှတ်နှုတ်ပါ)	
ဒေသမျိုးတစ်ခုရောင်းချပါသလား	၄	၁- ရောင်းသည် (အမည်ဖော်ပြရန်) ၄- မရောင်းပါ	
အောက်ပါ အချက်အလက်များသည် လက်ကားရောင်းချသူများအတွက်သာ ရည်ရွယ်ပါသည်။			
မျိုးစေ့အားပြန်လည်ထုပ်ပိုးခြင်းပြုလုပ်ပါသလား။	၂	၁- မလုပ်ပါ ၂- ပြန်လည်ထုပ်ပိုး ရောင်းချပါသည်။	

ပြန်လည်ထုပ်ပိုးလျှင်မျိုးစေ့များရောနှောမှု ကို ရှောင်ရှားနိုင်ပါသလား။	၄	၁- ရောဂါပိုးမွှားလွယ်ကူစွာ ဝင်ရောက်နိုင်ခြင်း ၂- ရောဂါပိုးမွှားလွယ်ကူစွာ ဝင်ရောက်နိုင်ခြင်း မရှိ သော် လည်း ဖြစ်နိုင်ခြေ ရှိခြင်း ၄- ထုပ်ပိုးပြင်ဆင်ခြင်း လုပ် ငန်းအားနေရာခွဲခြား ဆောင်ရွက်ခြင်းကြောင့် ရောဂါပိုး မွှားလွယ်ကူစွာ ဝင်ရောက်နိုင် ခြင်း မရှိပါ/ မျိုးကွဲရောခြင်း လဲ မဖြစ် နိုင်ပါ။	
စုစုပေါင်း ရမှတ်			

အပိုင်း(ခ)။ မျိုးစေ့ဆိုင်များအား အဆင့်သတ်မှတ်ပေးရန် စာရင်းပြုစုခြင်း (မှတ်ချက် - အပိုင်း (က) ၏ စစ်ဆေးချက်ရလဒ်များပေါ်မူတည်သည်) အပိုင်း (ခ) မှ စုစုပေါင်း အဆင့်သတ်မှတ်ချက်များအား အခြေခံပြီး အပိုင်း(ဂ) အား အဆင့်သတ်မှတ်ပေးရန်

လက်လီမျိုးစေ့ဆိုင်များ၏ လိုအပ်ချက်	ညံ့(*) ပေးရန်	သင့် (*) ပေးရန်	ကောင်း (*) ပေးရန်
မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ရှိမှု	၁	၃	၅
မျိုးစေ့အိတ်နှင့် အညွှန်းများပါရှိမှု	၁၁-၁၅	၁၆-၂၈	၂၉-၃၈
မျိုးစေ့ဝယ်ယူထားကြောင်းအထောက်အထားနှင့် တရားဝင် ကုမ္ပဏီများမှ မျိုးစေ့ ဝယ်ယူမှု	၅-၈	၉-၁၄	၁၅-၂၀
စုစုပေါင်း:	၁၇-၂၅	၂၆-၄၅	>၄၆

လက်ကားမျိုးစေ့ဆိုင်များ၏ လိုအပ်ချက်	ညံ့(*) ပေးရန်	သင့် (*) ပေးရန်	ကောင်း (*) ပေးရန်
မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ရှိမှု	၁	၃	၅
မျိုးစေ့အိတ်နှင့် အညွှန်းများပါရှိမှု	၁၁-၁၅	၁၆-၂၈	၂၉-၃၈
မျိုးစေ့ဝယ်ယူထားကြောင်းအထောက်အထားနှင့် တရားဝင် ကုမ္ပဏီများမှ မျိုးစေ့ ဝယ်ယူမှု	၅-၈	၉-၁၄	၁၅-၂၀
ပြန်လည်ထုပ်ပိုးသည့် အရည်အသွေး (ပြန်လည်ထုပ်ပိုးရောင်းချသူများအတွက်သာ)	၂	၃-၄	၅-၆
စုစုပေါင်း:	၁၉-၂၈	၂၉-၄၉	>၅၀

မျိုးစေ့စစ်ဆေးသူမှ မျိုးစေ့အရောင်းဆိုင် အဆင့်သတ်မှတ်ခြင်း

မျိုးစေ့ဆိုင်အဆင့်	အဆင့်တစ်ဆင့် တည်းတွင်သာ (✓)ဖြစ်ရန်	ထောက်ခံချက်
အစိမ်းရောင်အဆင့် (အပိုင်း ၁ မှ ရမှတ်များအရ အဆင့်သတ်မှတ်ထားသည်)		အစိမ်းရောင်ကဒ်ရသောဆိုင်များသည် နောက် (၂)နှစ်ထိ ဆိုင်အားစစ်ဆေးခြင်းမှ ကင်းလွတ်သည်။
အဝါရောင်အဆင့် (အပိုင်း ၁ မှ ရမှတ်များအရ အဆင့်သတ်မှတ်ထားသည်)		လိုအပ်သည်များ ပံ့ပိုးပေးပြီး နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရမည်။
အနီရောင်အဆင့် (အပိုင်း ၁ မှ ရမှတ်များအရ အဆင့်သတ်မှတ်ထားသည်)		ဆိုင်အခြေအနေတိုးတက်သည်ထိ အကြိမ်ကြိမ် စစ်ဆေးရမည်။

အပိုင်း(ဂ)။ မျိုးစေ့ဆိုင်များ၏ လိုအပ်ချက်များအား ဓါတ်ပုံကပ်ရန်

စစ်ဆေးသူလက်မှတ် -----
 အစီရင်ခံရက် -----
 မျိုးစေ့စစ်ဆေးသည့်ဌာန တံဆိပ်ခေါင်းကပ်ရန်

၇.၂ စိုက်ပျိုးစစ်ဆေးရန်(သို့) မျိုးစေ့ခါတ်ခွဲခန်းပို့ရန် မျိုးစေ့နမူနာ ပေးပို့ရမည့် ပုံစံ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ

စိုက်ပျိုးစစ်ဆေးခြင်း (သို့) ခါတ်ခွဲခန်းစစ်ဆေးခြင်းအတွက် မျိုးစေ့နမူနာ ပေးပို့ရမည့်ပုံစံ

စာအမှတ်-----
အရောင်းဆိုင်အမည်-----
ဆိုင်ရှင်အမည်-----
ဆိုင်လိပ်စာ-----
ဖုန်းနံပါတ်-----
မျိုးစေ့/ပျိုးပင်လိုင်စင်နံပါတ်-----
နမူနာယူသည့်နေ့-----

စဉ်	သီးနှံအမည်	မျိုးအမည်	အစုအပုံအမှတ်/ Batch အမှတ်	မူရင်းမျိုးဖြန့်ဖြူးသူအမည်နှင့် လိပ်စာ

စစ်ဆေးသူအမည် -----
စစ်ဆေးသူလက်မှတ်-----

၇.၃ မျိုးစေ့ပြန်လည်ထုပ်ပိုးရောင်းချသော ဆိုင်များအတွက် ငွေရပြေစာ

မျိုးစေ့ပြန်လည်ထုပ်ပိုးရောင်းချသော ဆိုင်များအတွက် ငွေရပြေစာ ပြေစာအား ကာဗွန်စက္ကူ အသုံးပြု၍ မူပွားပြင်ဆင်ရမည်။ မိတ္တူစာမူအား မျိုးစေ့ဆိုင်မှ သိမ်းထားပြီး အခြားစာမူအား မျိုးစေ့ ဝယ်သူ (သို့) လယ်သမားအားပေးရမည်။

ဆိုင်အမည်	
ဆိုင်လိပ်စာ/ဆက်သွယ်ရန်လိပ်စာ	
မျိုးစေ့ရောင်းချရက် -----	ပြေစာအမှတ်-----
ဝယ်သူအမည်-----	လိပ်စာ/ မြို့နယ်၊ ကျေးရွာ-----
သီးနှံအမည်-----	မျိုးအမည်-----
ဝယ်ယူသောပမာဏ-----	ဈေးနှုန်း-----
စုစုပေါင်းကျသင့်ငွေ -	
ရောင်းသူလက်မှတ် -	<div style="background-color: #cccccc; width: 100%; height: 15px; margin-bottom: 5px;"></div> <div style="background-color: #cccccc; width: 100%; height: 15px;"></div>

၇.၄ စိုက်ပျိုးစစ်ဆေးရန်အတွက် နမူနာယူရမည့် မျိုးစေ့အလေးချိန်

စဉ်	သီးနှံအမည်	မျိုးစေ့အလေးချိန် (ဂရမ်)
က	နှံစားသီးနှံများ	
၁	စပါး	၅၀၀
၂	ပြောင်း	၁၀၀၀
၃	ဂျုံ	၅၀၀
၄	လူး/ဆပ်	၁၀၀
၅	နှံစားပြောင်း	၅၀၀
ခ	ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ	
၆	မြေပဲ	၁၀၀၀
၇	ပဲပုပ်	၁၀၀၀
၈	ကုလားပဲ	၁၀၀၀
၉	နှမ်း	၁၀၀
၁၀	နေကြာ	၁၀၀၀
ဂ	စက်မှုသီးနှံများ	
၁၁	ဝါ (ရိုးရိုးနှင့် စပ်မျိုး)	၁၀၀၀
၁၂	ဂုံလျှော်	၁၀၀
ဃ	ဥစားသီးနှံ	
၁၃	အာလူး၊ ကန်စွန်းဥနှင့် အခြားအပင်ပိုင်းဖြင့် မျိုးပွားပင်များ	၂၅၀ ဥ/ အပင်ပိုင်းများ /အမြစ်/ဥ
င	ဟင်းသီးဟင်းရွက်	
၁၄	ကြက်ဟင်းခါးသီး	၁၀၀၀
၁၅	ဘူး/ဖရုံ	၁၀၀၀
၁၆	ဘူးသီး	၁၀၀၀
၁၇	ရွှေဖရုံ	၁၀၀၀
၁၈	ခဝဲ	၁၀၀၀
၁၉	ဖရဲ	၁၀၀၀
၂၀	ရုံးပတီ	၁၀၀၀
၂၁	သခွားမွှေး	၅၀၀
၂၂	သခွား	၅၀၀
၂၃	မုန်လာဥဖြူ	၅၀၀
၂၄	ငရုတ်ချို	၁၀၀
၂၅	ငရုတ်စပ်	၁၀၀
၂၆	ပန်းဂေါ်ဖီ	၁၀၀
၂၇	ခရမ်း	၁၀၀
၂၈	ဂေါ်ဖီ	၁၀၀
၂၉	ကြက်သွန်နီ	၁၀၀
၃၀	ခရမ်းချဉ် (ပင်ပြန့်)	၁၀၀
၃၁	ခရမ်းချဉ် (ပင်ထောင်)	၁၀၀
၃၂	ခရမ်းချဉ် (ချယ်ရီ)	၁၀၀
၃၃	မုန်လာဥဖြူ	၁၀၀

၇.၅ မျိုးစေ့အရောင်းဆိုင်များ စစ်ဆေးခြင်း လုပ်ငန်းစဉ်များ၏ အဆင့်ဆင့်ဇယား

